

EACS ကျောင်းသားနှင့်မိဘများအတွက် eLearning ဟုခေါ်သော ကွန်ပျူတာမှတစ်ဆင့် သင်ယူခြင်း အချက်အလက်များ

ကျောင်းသူ/သားများနှင့် မိဘများအား eLearning လုပ်ရမည့် ကာလအတွင်း အိမ်စာများနှင့် အိမ်စာတွင်ပါဝင်သော အကြောင်းအရာများကို အသုံးပြုနိုင်ရန် EACS မှ သတင်းအချက်အလက်များဖြင့် ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။ EACS ရည်ရွယ်ချက်မှာ ကျောင်းသူ/သားတိုင်း မိမိတို့ဆရာများ၏ eLearning ဟုခေါ်သော ကွန်ပျူတာမှ သင်ယူရသော အခွင့်အရေးများနှင့် ဆက်သွယ်နိုင်ရန်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် နောက်ထပ်ကူညီမှုများ သို့မဟုတ် မိမိကလေး၏ eLearning တွင်ပါဝင်သောအရာများအား ဝင်ကြည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်များ လိုအပ်ပါက၊ ကျေးဇူးပြု၍ မိမိကလေး၏ဆရာ သို့မဟုတ် ကျောင်းအုပ်ကို အသိပေးပါ။ EACS ကျောင်းသူ/သားများအတွက် ဤကွန်ပျူတာမှသင်ယူခြင်း အခွင့်အရေးဖြစ်မြောက်စေရန်မှာ ကျွန်ုပ်တို့၏ ပထမ ဦးစားပေးမှု ဖြစ်ပါသည်။ ၎င်းသင်ယူမှု အတွေ့အကြုံတွင် မိမိကလေးတို့နှင့်အတူ မိဘများ ပူးပေါင်းပါဝင်ကြရန် EACS မှ ကြိုဆိုပါသည်။ EACS ကူညီမှု၏ တိုက်ရိုက်ဖုန်းနံပါတ်မှာ 260-446-0257 ဖြစ်ပါသည်။

eLearning နှင့်ပတ်သက်၍ ကျောင်းသူ/သားနှင့်မိဘများ သိထားရမည့် အရေးကြီးသောအချက်များ

1. EACS စက်တင်ဘာလ မွမ်းမံသင်တန်းမတိုင်မီ ကျောင်းအုပ်မှ စီစဉ်ပေးထားသည့်အတိုင်း eLearning ပြုလုပ်ရမည့်နေ့များတွင် ကျောင်းတိုင်း၌ လေ့ကျင့်သွားမည်ဖြစ်ပါသည်။
2. ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်း နေ့ရက်များဖြစ်သော စက်တင်ဘာလ 11 ရက် နှင့် ဖေဖော်ဝါရီလ 5 ရက် တို့တွင်ကျောင်းတိုင်း၌ eLearning နေ့ရက်များရှိမည်။
3. ရာသီဥတုကြောင့် ကျောင်းတက်ရက် ပယ်ဖျက်သောရက်များသည် eLearning နေ့များဖြစ်မည်။
4. EACS eLearning သင်ကြားပို့ချမှု ပုံစံကို အသုံးပြု၍ eLearning နေ့ သင်ထောက်ကူ ပစ္စည်းမှန်သမျှ ၏ တည်နေရာသို့မဟုတ် အသုံးပြုမှု အပါအဝင် အိမ်စာသို့မဟုတ် လုပ်ရမည့်တာဝန်များကို eLearning နေ့မတိုင်မီ ဆရာများမှ ပြီးပြည့်စုံအောင် ကြိုတင် ကြည့်ရှု၍ နားလည်စေမည်။
5. သမ္မတနေ့ (President's Day)ဖြစ်သည့် တနင်္လာနေ့၊ ဖေဖော်ဝါရီလ 18 ရက်သည်၊ ကျောင်းဝန်ထမ်းများနှင့် ကျောင်းသူ/သားများ အတွက် ကျောင်းပိတ်ရက် ဖြစ်ပြီး eLearning နေ့မဟုတ်ပါ။
6. သူငယ်တန်းမှ 12 တန်းအထိ eLearning အိမ်စာများကို Canvas Calendar ပေါ်သို့ တင်ပေးပါမည်။ eLearning နှင့်ပတ်သတ်သည့် အိမ်စာအားလုံးကို မနက်ပိုင်း 9:00 နာရီတွင် တင်ပေးထားမည်။ သူငယ်တန်းမှ -6 တန်းဆရာများအနေဖြင့် အိမ်စာများကို အီးမေးလ်ဖြင့် ပို့ပေးရန်ရွေးချယ်နိုင်ပါသည်။
7. ကျောင်းအတန်းချိန်အတွင်း ဖော်ပြထားသည့် ခေါင်းစဉ်များကို ဆရာများမှ ပေးထားသော eLearning နှင့် ပါတ်သတ်သည့် သင်ခန်းစာများက စာသင်ခန်းတွင်း လှုပ်ရှားမှုများ ကို eLearning နေ့ဆီ သို့ အရှိန်အဟုန်အပြည့် ဆက်လက်လုပ်ဆောင်နိုင်ရန် အပြည့်အစုံ ဖော်ပြပေးထားမည် ဖြစ်ပါသည်။
8. ကျောင်းသူ/သားများ၏တာဝန်မှာ ပေးလိုက်သော အိမ်စာများကို ပြီးအောင်လုပ်ဆောင်ပြီး စနေ၊ တနင်္ဂနွေ နှင့် အားလပ်ရက်များ မှအပ ကျောင်းပြန်တက်သည့် 5 ရက်အတွင်း ၎င်းစာများကို ပြန်ပေးရပါမည်။ ဥပမာ - အကယ်၍ အင်္ဂါနေ့တွင် ကျောင်းပယ်ဖျက်၍ ဗုဒ္ဓဟူး၌ကျောင်းပြန်တက်ရမည်ဆိုလျှင်၊ eLearning အိမ်စာများကို နောက်တပါတ်အင်္ဂါနေ့ (နောက်ထပ် ကျောင်းတက်ရက်5 ရက် တက်ပြီးနောက်) တွင်နောက်ဆုံးထားတင်ရမည်။
9. အကယ်၍ ကျောင်းသူ/သားအနေဖြင့် eLearning တွင်ပူးပေါင်းပါဝင်ခြင်း မရှိပါက၊ ပျက်ကွက်မှုအတွက် ခွင့်ပြုပေးရန် အတည်ပြုနိုင် သော အကြောင်းရင်းကို ကျောင်းအား အသိပေးခြင်းမှလွှဲ၍ ၎င်းတို့ကို ခွင့်မပြုသော ကျောင်းပျက်ကွက်ခြင်းဟု သတ်မှတ်မည်။
10. အွန်လိုင်းဖြင့် ကျောင်းဆရာများတို့မှ ရာသီဥတုကြောင့် eLearning နေ့ မနက်ပိုင်း 9:00 မှ 3:00 အထိကျောင်းသူ/သားမေးလာ သောမေးခွန်းများကို ဖြေဆိုပေးမည်။ ကျောင်းဆရာများကို Canvas, MobyMax (K-8), သို့မဟုတ် အီးမေးလ် အသုံးပြုရန် နှင့် Canvas, MobyMax (K-8) သို့မဟုတ် အီးမေးလ်နှင့်အတူ Discussions/Messages များကို စီစဉ်ကြရန် တိုက်တွန်းထားပါသည်။
11. eLearning ပြီးသည့်နောက် 5 ရက်အတွင်း EACS ကျောင်းများတွင် ကွန်ပျူတာအခန်းများကို ကျောင်းမတက်မှီနှင့် ကျောင်းဆင်းပြီး နောက်တွင်ဖွင့်ထားပေးမည်။ (၎င်းအချိန်နာရီများကို ကျောင်းအသီးသီးတို့မှ စဉ်းစားဆုံးဖြတ်ကြလိမ့်မည်။)
12. eLearning မျှော်မှန်းချက်များနှင့် ပတ်သက်၍ eLearning နေ့နံတွင် ခရိုင်ပညာရေးမှူး Hisson မှ ကျောင်းသူ/သားနှင့် မိဘများကို ကျောင်းသတင်းကြေငြာချက်ကို ပို့ပေးပါလိမ့်မည်။

The mission of East Allen County Schools is to inspire in all students a passion for learning while developing knowledge, skills and character necessary to become responsible contributors to the local and global society.

အောက်ပါတို့မှာ Wi-Fi ဆက်သွယ်ရေးစက် မရှိသည့် မိသားစုများအတွက် ရွေးချယ်စရာများဖြစ်ပါသည်-

1. အိမ်မှအင်တာနက်ဆက်သွယ်မှု - အေဒ်စ် iPad ကို Wi-Fi router နှင့်ဆက်သွယ်ပြီး အသုံးပြုခြင်း။ အကယ်၍ ငွေရေးကြေးရေးအခက်အခဲ ကြောင့် အိမ်တွင်အင်တာနက်မရှိပါက Comcast Cable ဆက်သွယ်နိုင်သောနေရာအတွင်း၌ နေခဲ့သည်ရှိသော် တစ်လလျှင် \$10 အောက် ကုန်ကျမည့် Comcast Internet Essentials ကို စုံစမ်းကြည့်ပါ။ စိတ်ဝင်စားသည့် မိသားစုများအနေဖြင့် ကျောင်းအတွင်းရေးမှူးအား လက်ကမ်းစာစောင် ရယူရန် မေးမြန်းကြည့်ပါ။ မိသားစုအနေဖြင့် လက်ကိုင်ဖုန်းအသုံးပြု၍ hotspot (သို့) tethering များမှတစ်ဆင့် အင်တာနက်ဆက်သွယ်မှုများ ရရှိနိုင်ပါသည်။ နောက်ထပ် ဒေတာအပိုများ ထည့်ခြင်းဖြင့် ငွေကြေးထပ်မံကုန်ကျနိုင်သည့်အတွက် ကျေးဇူးပြု၍ မိမိအသုံးပြုသော ဖုန်းကုမ္ပဏီကို ဆက်သွယ်မေးမြန်းရန် လိုအပ်ပါသည်။
2. မိတ်ဆွေ(သို့)ဆွေမျိုးတို့၏ အင်တာနက်ဆက်သွယ်မှု - ဤအချိန်သည် ကျောင်းသားများအတွက် အင်တာနက်ဆက်သွယ်မှုအား မိတ်ဆွေ (သို့) ဆွေမျိုးသားချင်းများနှင့် မျှဝေသုံးစွဲရန် ပူးပေါင်းဖို့ အကောင်းဆုံးအချိန်ကာလ ဖြစ်နိုင်ပါသည်။
3. အပျက်မရှိ သို့မဟုတ် အဖွဲ့အစည်း၏လူစုဝေးရာအဆောက်အဦ - အကယ်၍ မိသားစုသည် အပျက်မရှိများ၊ အဖွဲ့အစည်းများမှ သို့မဟုတ် ကိုယ်ပိုင်အခန်းဝယ်နေပါက ၎င်းတို့မှ Wi-Fi ကို လူစုဝေးရာ အဆောက်အဦ အတွင်း၌ ပံ့ပိုးထားပါသည်။ ကွန်ပျူတာအားသွင်းကြိုး၊ Ipad နှင့်နားကြပ်ကိရိယာများ ယူဆောင်လာရန်မှာလည်း အရေးကြီးသောအချက် ဖြစ်ပါသည်။
4. ဘုရားကျောင်း နှင့်/သို့မဟုတ် လူမှုရေး ကလပ်အသင်းအဖွဲ့တို့မှ အင်တာနက် ဆက်သွယ်မှု - အေဒ်စ် သည်မည်သည့်ဘုရားကျောင်း၊ သို့မဟုတ် အသင်းအဖွဲ့တို့နှင့်တိုက်ရိုက် အလုပ်လုပ်သည့်အတွက် မိသားစုများမှ မိမိဘုရားကျောင်း၊ ဘုရားရှိခိုးသည့် နေရာဌာန၊ သို့မဟုတ် လူမှုရေး ကလပ်အသင်းအဖွဲ့ တို့ကို ဆက်သွယ်နိုင်ပါသည်။ မိမိနှင့်အခြားသူများ တသီးတသန့်ဖြစ်စေရန် အားသွင်းထားသော ကွန်ပျူတာဖြစ်စေ၊ iPad နှင့် နားကြပ်ကိရိယာများ ယူဆောင်လာရန် အရေးကြီးပါသည်။
5. စီးပွားရေးလုပ်ငန်းများဧရိယာ- တခါတရံ Wi-Fi ဆက်သွယ်မှု ရရှိရန် ဒေသခံစားသောက်ဆိုင်၊ ကော်ဖီဆိုင် သို့မဟုတ် စာအုပ်ဆိုင်များကို အသုံးပြုနိုင်ပါသည်။ အားသွင်းထားသော ကွန်ပျူတာ၊ Ipad နှင့် ခေါင်းတွင်တပ်ဆင်ရသည့် နားကြပ်ကိရိယာများ ယူဆောင်လာရန်လည်း အရေးကြီးပါသည်။ အေဒ်စ် မှ Wi-Fi ပေးသည့် ဒေသခံ စီးပွားရေးလုပ်ငန်းများစာရင်းကို အေဒ်စ် ဝက်ဘ်ဆိုက်မှ www.eacs.k12.in.us တွင်ဖော်ပြထားပေးမည်။
6. အေဒ်စ် မှ eLearning တ်ကြိမ်ပြီးနောက် ကျောင်းတက်ရက် 5 ရက်အတွင်း ကျောင်းသူ/သားများအတွက် ကျောင်းမတက်မှီနှင့် ကျောင်းဆင်းအပြီးတွင် တံခါးများဖွင့်ထားပေးပါမည်။ အချိန်များကို ကျောင်းအသီးသီးမှ စီစဉ်ဆုံးဖြတ်ပေးမည်ဖြစ်သည့်အတွက် ကွန်ပျူတာ အခန်း ဖွင့်ချိန်နှင့်ပတ်သက်၍ မိမိ၏ကလေး ကျောင်းသို့ ဆက်သွယ်မေးမြန်းပါ။ နေရာတစ်ခုစီတိုင်းတွင် ကွန်ပျူတာများအား အရေအတွက် ကန့်သတ်ထားသော်လည်း Wi-Fi ဆက်သွယ်မှု အလုံအလောက်ရှိပါမည်။ အကယ်၍ ကျောင်းသူ/သားများတွင် iPad များ ရှိပါက မိမိအားသွင်းစက်နှင့်အတူ ယူဆောင်လာနိုင်ပါသည်။ မိမိနှင့်အခြားသူများ သီးသန့်ဖြစ်စေရန် ကျောင်းသူ/သားအားလုံး ခေါင်းတွင် တပ်ဆင် ရသည့် နားကြပ်များ ယူဆောင်လာရမည်။ ဆီလျော်သော ကျောင်းကျင့်ဝတ်ရှိစေရန် မျှော်လင့်ပါသည်။ ဝင်ခွင့်ပြုသည့် တခုတည်းသော နေရာများမှာ သတ်မှတ်ထားသော ကွန်ပျူတာခန်းနှင့် အိမ်သာခန်းများဖြစ်သည်။ ကျောင်းသူ/သားများကို ကူညီရန် အေဒ်စ် ဝန်ထမ်းများ ရှိနေပါမည်။
7. အယ်လန်ခရိုင်ပြည်သူ့စာကြည့်တိုက် Wi-Fi - အေဒ်စ် ခရိုင်တိုက်တွင် စာကြည့်တိုက်ဌာနခွဲ (8) ခုရှိပါသည်။ အယ်လန်ခရိုင် ပြည်သူ့ စာကြည့်တိုက် ဌာနခွဲများမှ-Wi-Fi-ဆက်သွယ်မှုနှင့် Wi-Fi စာပုံနှိပ်ပေးခြင်းများ ပြုလုပ်ပေးပါသည်။ ၎င်းဌာနနေရာအားလုံးမှ အသေးစိတ် အချက်မှာ- အများသုံး ကွန်ပျူတာများကို စာကြည့်တိုက်ကဒ်တစ်ခုဖြင့် တ်ကြိမ်လျှင် (1)နာရီအသုံးပြုနိုင်ပါသည်။ ကျေးဇူးပြု၍ ခေါင်းတွင် တပ်ဆင်ရသည့် နားကြပ်ကို မိမိနှင့်အခြားသူများ သီးသန့်ဖြစ်စေရန် ယူဆောင်လာပါ။ အေဒ်စ် မှ- အောက်ဖော်ပြပါ အယ်လန်ခရိုင်ပြည်သူ့ စာကြည့်တိုက်(8)ခုတို့၏ စာရင်းကို www.eacs.k12.in.us ဝက်ဘ်ဆိုက်တွင် ထားရှိပေးပါမည်။



EAST ALLEN COUNTY SCHOOLS

DREAM IT. DO IT.

Technology Department

800 Homestead Dr New Haven, IN 46774

ဖုန်း- 260-446-0129 ဖက်စ်- 260-446-0126

ဌာနခွဲအမည်	လိပ်စာ	ဖုန်းနံပါတ်	သတ်မှတ်ချိန်နာရီပြောင်းလဲနိုင်သည်။
Grabill ဌာနခွဲ	13521 State Street, Grabill, IN 46741	(260)421-1325	တနင်္လာ၊ အင်္ဂါနံနက် ကြာသပတေး-10am-9pm ဗုဒ္ဓဟူး၊ သောကြာနှင့် စနေ*: 10am-6pm * အာဇာနည်အောက်မေ့ဘွယ်ရက်မှ-အလုပ်သမားနေ့အထိ (စနေနေ့များ) တွင်ပိတ်ပါသည်။
Woodburn ဌာနခွဲ	4701 State Road 101 North, Woodburn, IN 46797	(260) 421-1370	တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာ 10am-12pm & 1pm - 6pm အင်္ဂါ နှင့် ကြာသပတေး - 12pm-5pm & 6pm - 9pm စနေနေ့*: 10am-2pm * အာဇာနည်အောက်မေ့ဘွယ်ရက်မှ- အလုပ်သမားနေ့အထိ(စနေနေ့များ)တွင်ပိတ်ပါသည်။
Georgetownဌာနခွဲ	6600 East State Blvd., Fort Wayne, IN 46815	(260) 421-1320	တနင်္လာ၊ အင်္ဂါ -ဗုဒ္ဓဟူးနှင့်ကြာသပတေး-: 10am - 9pm သောကြာနှင့် စနေ- 10am-6pm
Hessen Cassel ဌာနခွဲ	3030 East Paulding Road, Fort Wayne, IN 46816	(260) 421-1330	တနင်္လာ၊ အင်္ဂါနံနက် ကြာသပတေး 10am-9pm ဗုဒ္ဓဟူး၊ သောကြာနှင့် စနေ*: 10am-6pm * အာဇာနည်အောက်မေ့ဘွယ်ရက်မှ- အလုပ်သမားနေ့အထိ(စနေနေ့များ)တွင်ပိတ်ပါသည်။
Dupont Road ဌာနခွဲ	536 စ. Dupont Road, Fort Wayne, IN 46825	(260) 421-1315	တနင်္လာ၊ အင်္ဂါ- ဗုဒ္ဓဟူးနှင့်ကြာသပတေး- 10am- 9pm သောကြာနှင့် စနေ- 10am-6pm
Monroeville ဌာနခွဲ	115 Main Street, Monroeville, IN 46773	(260) 421-1340	တနင်္လာ၊ နှင့် ဗုဒ္ဓဟူး, 12pm-5pm & 6pm-9pm အင်္ဂါ -ကြာသပတေးနှင့် သောကြာ-10am-12pm & 1pm-6pm * စနေ- 10am-2pm * အာဇာနည်အောက်မေ့ဘွယ်ရက်မှ- အလုပ်သမားနေ့အထိ(စနေနေ့များ)တွင်ပိတ်ပါသည်။
New Haven ဌာနခွဲ	648 Green Street, New Haven, IN 46774	(260) 421-1345	တနင်္လာ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူး, 10am - 9pm ကြာသပတေး-သောကြာနှင့် -စနေ- 10am - 6pm* * အာဇာနည်အောက်မေ့ဘွယ်ရက်မှ- အလုပ်သမားနေ့အထိ(စနေနေ့များ)တွင်ပိတ်ပါသည်။
အဓိကဌာနချုပ်	900 Library Plaza, Fort Wayne, IN 46802	(260)-421-1200	တနင်္လာမ - ကြာသပတေးနေ့အထိ 9AM-9PM သောကြာ- 9AM-6PM စနေ-12PM-5PM တနင်္ဂနွေ

The mission of East Allen County Schools is to inspire in all students a passion for learning while developing knowledge, skills and character necessary to become responsible contributors to the local and global society.